

- အသိအန္တာ နါ <a-thi: a-hnan> 庄稼(果实与穗的统称)
- အသိအပွင့် နါ <a-thi: a-pwin> 果实
- အသိအရှက်ဆီ နါ <a-thi: a-ywet hsi> 植物油
- အသိအသိ: ကဝါ <a-thi: a-thi:> ①各自, 单独, 分别: တို့ အိမ်ကိုယ် ~ ပြန်သွားကြ၏။ 各自回家了。②各种各样, 种种
- အသုဘ နါ <a' thu' ba'> ①死尸, 尸体: ~ ကောင် 尸体 / ~ ချေသည်။ 出殡; 安葬。/ ~ ပို့သည်။ 送葬。②丧事: ~ စုတ် 治丧费 / ~ ထုံးစံ 治丧事宜 / ~ ယာဉ် 灵车③不祥之事或物: ~ နိုင် 不祥之兆
- အသုဘရှု နါ <a' thu' ba' shu'> ①吊唁 ②送葬 ③【佛】吊唁死者时醒悟人生无常之道
- အသုရာ နါ <a-thu' ra / a-thu' ya> = အသုရာ
- အသုရိုင် နါ <a-thu' rein> = အသုရိုင်
- အသု။ နဝါ <a-thu'> 谁的
- အသု I နဝါ <a-thu> 谁: ဤအန်ပင်တိုက် ~ ဖုက်သနည်း။ 谁毁了这些椰子树? II ဒၢ <a-thu> (古)一人一手高
- အသုတရ ကဝါ <a-thu d- ya> 很(深): ~ နက်သောချောက် 万丈深渊
- အသုရကာယ် နါ <a-thu r-ke> 【巴】【佛】①阿修罗界 ②阿修罗众
- အသုရကာယ်ဘုံး နါ <a-thu r-ke bon> 【巴】【佛】阿修罗界
- အသုရ နါ <a-thu ra/a-thu ya> 【佛】阿修罗(居于须弥山脚下的恶神)
- အသုရိုင် နါ <a-thu rein> 名叫 ရာဇ္ဈ 的神
- အသေ I နါ <a-thei> ①死, 死物, 尸体: လူထိုးပေါ်ယောက်အနက်တယောက် ~ ပိုသည်။ 捕获五个坏人, 其中一个已被打死。②固定物: ဒီတော်ဟာဖြစ်တို့မရဘူး ~ ပဲ။ 这个门拆不下来, 是死的。II ကဝါ <a-thei> ①置于死地: ကျော်ကို ~ သတ်သည်။ 把虎打死。②固定不可移动: ~ ပိုတ်ထားတယ်။ (门、窗等)关死。/ ~ မတ်နဲ့ ပြန်ပြတ်တော့အက်တယ်။ 安装时别装死, 否则再拆就难了。③死板, 一成不变, 刻板: အောင် ~ မှတ်ထားလိုက်ဖြစ်မလဲ။ 你这样死记怎么行呢? / ကော်ကို ~ ပေါ်ပေါ့။ 别把话说死!
- အသေကောင် နါ <a-thei gaun> 尸体, 死尸
- အသေကြာက် ကဝါ <a-thei kyaut> 极怕: ကောင်လေးကင်ပွားကို ~ တယ်။ 小孩特别怕你。
- အသေခ နါ <a' thit kha'> 【巴】【佛】罗汉
- အသေခ ကဝါ <a-thei khan> 冒着生命危险: အသက်သာ ~ ပည့်သူ ကျန်ကားပဲ။ 宁死不当奴隶。/ ~ ထုတ် 敢死队
- အသေဆို I ကဝါ <a-thei hso:> 屈死, 横死, 暴卒, 死于非命 II နါ <a-thei zo:> 暴卒, 横死
- အသေတပ် ကဝါ <a-thei tat> 装死, 固定
- အသေထား ကဝါ <a-thei hta:> 死规定, 固定
- အသေထွက် ကဝါ <a-thei twet> 算得死板, 算定
- အသေထွက် နါ <a-thei dwet> (迷信)修道者魂离躯体而成仙
- အသေနှုန်း နါ <a-thei hnon:> 死亡率
- အသေပေါင်းလ ကဝါ <a-thei baun: le:> (病得)差一点要了命, 几乎死去: ဒီတော်များတာ ~ ခံတိုက်ရတယ်။ 这次病得差一点要了命。
- အသေဖြား ကဝါ <a-thei phyaun> 死得瞑目, 死无挂牵
- အသေဗွား ကဝါ <a-thei phwa:> 死产, 生死胎
- အသေသတ် ကဝါ <a-thei that> 杀死
- အသေအကြေ I နါ <a-thei a-kyei> 死亡 II ကဝါ <a-thei a-kyei> ①拼命, 拼命: ကျူးကျော်သူကို ~ ခုခံတိုက်ခိုက်သည်။ 同入侵者作了殊死的抗击。②激烈, 全力以赴
- အသေအချုံ ကဝါ <a-thei a-khya> 肯定, 明确, 详细: အမြတ်ငွေရမရကို ~ တွေက်သည်။ 仔细算一下能不能赚钱。/ ပုဂ္ဂိုလ် ~ ပြထားပိုင်းမရှိ။ 法律中没有明确规定。
- အသေအပျောက် နါ <a-thei a-pyaut> 死亡, 死者(人数): ကလေး ~ 婴儿死亡数字
- အသေအမ ကဝါ <a-thei a-ma:> 肯定
- အသေအရှင် နါ <a-thei a-shin> 生死, 生死攸关: ~ ပုံးပွဲ ပေါကား။ 这是个生死攸关的搏斗。
- အသေအလဲ ကဝါ <a-thei a-le:> ①拼死, ~ တိုက်ခိုက်သည်။ 拼死地战斗。②激烈地, 全力以赴 ③非常, 极其: ~ တိုက်သည်။ 非常喜欢。
- အသေအသတ် ကဝါ <a-thei a-that> 肯定
- အသေ: နါ <a-thei:> 细小之物
- အသေးစား နါ <a-thei: za:> 细小的, 小型的: ~ စက်မှုလုပ်ငန်း: 轻工业 / ~ ငွေချေးငွား 当铺
- အသေးစိတ် I နါ <a-thei: zeit> 细目, 详尽的内容 II ကဝါ <a-thei: zeit> 分细, 变细緻: ဒီလောက် ~ ဘို့မလိုပါဘူး။ 不必分得这么细。III ကဝါ <a-thei: zeit> 详细, 具体: ဓားချိန်ရန်ရှိန်ခွင့်တဲ့ဘူး ~ တိကျုပ္ပါလိုအပ်သောပွဲညွှေးများ။ 象称药的天平那样精密的仪器。/ မြန်မာစာကို ~ လေ့လာနေ့၏။ 对缅文进行细致的研究。
- အသေးသံး နါ <a-thei: dhon:> 零用(钱): ~ ငါး / ~ ပိုက်ဆုံး 零用钱 / ~ စရိတ် 零用费, 杂费
- အသေးအင်ယ် နါ <a-thei: a-nge> 小东西
- အသေးအနှပ် နါ <a-thei: a-nout> 渺小, 细小物
- အသေးအဖွဲ့ နါ <a-thei: a-phwe:> ①琐事, 零星事务: ဘာမှမဟုတ်ဘူး ~ ကလေးမှုသူသည်းမေခိုင်ဘူး။ 连一些无关紧要的小事他也不能容忍。②不重要的, 无关紧要的
- အသေးအမှား နါ <a-thei: a-hmwa:> = အသေးအချုံ
- အသု နါ <a-the:> = အသုည်း
- အသုအဲ ကဝါ <a-the: a-me:> 猛烈, 激烈: ပိုး ~ ရွာသည်။